

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၇၃ / ၂၀၂၆

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၄ ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်)

ခုနှစ်ခြင်း (Credit) လုပ်ငန်းစဉ်အတွက် ပုံစံများ သတ်မှတ်ထုတ်ပြန်ခြင်း


၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေနှင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတို့အရ ခုနှစ်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုရမည့်ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည်-

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁။	ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)အရ ပင်ရင်းမှဝင်ငွေခွန် နုတ်ယူပေးသွင်းပြီးကြောင်း အထောက်အထားလက်မှတ်	ပတခ(ဝင)-၀၅-၀၁
၂။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ(ဇ)နှင့် (ဈ)တို့အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ် (ပြည်တွင်း၌ ဝယ်ယူခြင်း/ ဝန်ဆောင်မှုဆောင်ရွက်ခြင်း)	ပတခ(ကသခ)-၀၅-၀၁
၃။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ(ဇ)အရ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ် (ပြည်ပမှ ဝယ်ယူတင်သွင်းခြင်း)	ပတခ(ကသခ)-၀၅-၀၂
၄။	ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ(ည)အရ အခွန်ခုနှစ်ပြီးကြောင်း တင်ပြလွှာ	ပတခ(ကသခ)-၀၅-၀၃
၅။	အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၁၊ အထူးကုန်စည်နည်းဥပဒေများ နည်းဥပဒေ ၄၆၊ နည်းဥပဒေခွဲ(ဃ)၊ နည်းဥပဒေခွဲငယ်(၂)၊ နည်းဥပဒေခွဲငယ်စိတ်(ခခ)နှင့် နည်းဥပဒေခွဲငယ်(၃)၊ နည်းဥပဒေခွဲငယ်စိတ်(ခခ)တို့အရ အထူးကုန်စည်ခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ် (ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူထံမှ ဝယ်ယူခြင်း)	ပတခ(အထခ)-၀၅-၀၁

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၆။	အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၁၊ အထူးကုန်စည်နည်းဥပဒေများ နည်းဥပဒေ ၄၆၊ နည်းဥပဒေခွဲ(ဃ)၊ နည်းဥပဒေခွဲငယ်(၂)၊ နည်းဥပဒေ ခွဲငယ်စိတ်(ကက)နှင့် နည်းဥပဒေခွဲငယ်(၃)၊ နည်းဥပဒေခွဲငယ်စိတ် (ကက)တို့အရအထူးကုန်စည်ခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံ လက်မှတ် (ပြည်တွင်းသို့ ဝယ်ယူတင်သွင်းခြင်း)	ပတခ(အထခ)-၀၅-၀၂
၇။	အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၁ နှင့် အထူးကုန်စည်ခွန်နည်း ဥပဒေများ နည်းဥပဒေ ၄၆၊ နည်းဥပဒေခွဲ (ဃ) အရ အခွန်ခန့်မှန်းပြီး ကြောင်း တင်ပြလွှာ	ပတခ(အထခ)-၀၅-၀၃

၂။ ယခင် ၂၂-၈-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇၆/၂၀၂၂ နှင့် ၁၄-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၄၅/၂၀၂၃ တို့ဖြင့် ထုတ်ပြန်ခဲ့သည့် ခုနှိမ်ခြင်း (Credit) လုပ်ငန်းစဉ်အတွက် အသုံးပြုရန်လိုအပ်မည့် ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

၃။ ယခုအမိန့်ကြော်ငြာစာသည် ၂၂-၈-၂၀၂၂ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်။


(မြမြဦး)

ညွှန်ကြားရေးမှူးချုပ်
 

စာအမှတ်၊ ၁(၁)/ ဥစ-၁/ ပတခ/ ၂၀၂၆ (၅၇၉၆)

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုဝန်ကြီးရုံး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာ ပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနခွဲညွှန်ကြားရေးမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁၂)၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများအားလုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁၊ ၂၊ ၃၊ ၄၊ ၅)၊

ပြည်တွင်းအခွန်များဦးစီးဌာန

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန

သက်ဆိုင်ရာ
အခွန်ထမ်းများကို
အသိပေးရင်းလင်းရန်
ညွှန်ကြားပါသည်။

ပြန်ကြားရေးအဖွဲ့ (နေပြည်တော်) } ပြည်တွင်းအခွန်များဦးစီးဌာန website တွင် လွှင့်တင်ရန် ညွှန်ကြားပါသည်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္ထူကို

ရုံးလက်ခံ၊ မျှောစာတွဲ